

ထာဝရဘုရား၏ တမန်တော်သည် ကူသရလေအမျိုးသားအပေါင်းတို့အား ဤသို့ မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကို လွှင့်၍ ငိုကြွေးကခြားကြ၏။

: <u>הַאֱלֹהִים</u>	<u>עָשָׂה</u>	<u>וַיִּקְרָא</u>	<u>בְּכָל</u>	<u>הָאָרֶץ</u>	<u>בְּקִרְיָת</u>	<u>וַעֲשָׂה</u>	<u>וַיִּקְרָא</u>	5
-ထာဝရဘုရားကို	ထိုနေရာ၌	-နှင့်ယဇ်ပူဇော်ကခြား-	ဘေခိမ်	-ထိုထို	-ထိုနေရာ	အမည်-	-နှင့်ခေါ်ကခြား	
H3068	H8033	H2076	H1066	H1931	H4725	H8034	H7121	

၁
—

ထိုအရပ်ကို ဗေခိမ်အမည်ဖြင့် မှည့်၍ ထာဝရဘုရားအား ယဇ်ပူဇော်ကခြားကြ၏။

<u>וַתִּקְרָא</u>	<u>שָׁמָּה</u>	<u>לְאַרְבַּע</u>	<u>בְּנֵי</u>	<u>בְּנֵי</u>	<u>עָמָל</u>	<u>וַתִּקְרָא</u>	<u>עָשָׂה</u>	<u>וַתִּקְרָא</u>	6
-သူ၏အမူခံ	ယဇ်ကျား	ကူသရလေ	သားများ-	-နှင့်သွား၏	-ထိုလူ	-ကို	ယဇ်	-နှင့်လွတ်၏	
H5159	H0376	H3478		H3212		H0853	H3091	H7971	
						<u>וַתִּקְרָא</u>	<u>וַתִּקְ</u>	<u>וַתִּ</u>	
						-ထိုပညာ	-ကို	သိမ်းယူရန်	
						H0776	H0853	H3423	

အထက်က ယဇ်သည် လူများတို့ကို လွတ်လိုက်သောအခါ၊ ကူသရလေအမျိုးသားတို့သည် အသီးအသီး မိမိတို့အမူခံရာမမြေကို သိမ်းယူခင်းငှါ သွားကခြားကြ၏။

<u>וַיִּ</u>	<u>לְ</u>	<u>עָשָׂה</u>	<u>וַיִּ</u>	<u>לְ</u>	<u>הָ</u>	<u>וַ</u>	<u>עָ</u>	<u>וַ</u>	7
ရက်	-နှင့်အလုံးစုံ	ယဇ်	ရက်	အလုံးစုံ	ထာဝရဘုရား	-ကို	-ထိုလူ	-နှင့်ဝတ်ပုဂ္ဂိုလ်	
H3117	H3605	H3091	H3117	H3605	H3068	H0853		H5647	
<u>וַ</u>									
-ကို	မမြေကခြား	-ကခြား	ယဇ်	နောက်	ရက်	ရှည်ကခြား	-ကခြား	-ထိုသက်ကြီးရွယ်အိုများ	
H0853	H7200		H3091		H3117	H0748		H2205	
	<u>וַ</u>								
	-ကူသရလေအဖို့	ပုဂ္ဂိုလ်မူ၏	-ကခြား	-ထိုကိစ္စဖြင့်	ထာဝရဘုရား	အမူ	အလုံးစုံ-		
	H3478				H3068	H4639	H3605		

ယဇ်လက်ထက်ကာလပတ်လုံး၊ ကူသရလေအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပုဂ္ဂိုလ်ကြ၏။ ထာဝရဘုရားသည် ကူသရလေအမျိုးအဖို့ ပုဂ္ဂိုလ်မူသော အမူကိစ္စအလုံးစုံတို့ကို သိမငြိ၍၊ ယဇ်မရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပုဂ္ဂိုလ်ကြ၏။

<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	8
နှစ်	-နှင့်ဆယ်	တစ်ရာ	သား-	ထာဝရဘုရား	ကျန်	နှစ်	သား-	ယဇ်	
H8141	H6235	H3967		H3068	H5650	H5126		H3091	H4191

ထာဝရဘုရား၏ကျန်၊ နှစ်၏သား ယဇ်သည် အသက်တရာတဆယ်ရှိသော အနိစ္စရောက်လေ၏။

<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	<u>וַ</u>	9
-မှမမြေ	ဖေရိမ်	-၌တောင်	-၌တိမနသ်ဟရက်	သူ၏အမူခံ	-၌နယ်နိမိတ်	သူကို	-နှင့်သင့်ဂိုဏ်း		
H6828	H0669	H2022		H5159	H1366	H0853	H6912		
							<u>וַ</u>	<u>וַ</u>	
							ဂါရု	-သို့တောင်-	
							H1608	H2022	

ဖေရိမ်တောင်ပေါ်၊ ဂါရုကုန်းမမြေမှာရှိသော သူ၏အမူခံရာ တိမနသ်ဟရက်မြေ၌ သင့်ဂိုဏ်းကြ၏။

ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပငြီးစွာ အမျက်ထွက်လျက်၊ လုယူသော သူတို့လက်သို့ အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတစ်မူသဖြင့်၊ ရန်သူတို့ ရှုမှသာ သူတို့သည် တဖန် မရပ်နိုင်ကပြီ။

ကမ္ဘာ့ -ဆိုးယုတ်ခြင်းအဖို့	ဝဋ္ဋ -သူတို့ကို	-ကတိကု ဖဖြို၏- H1961	ကံကု ထာဝရဘုရား H3068	-ဂ လက်- H3027	အံ့အံ့ ထွက်သွားကခြာ H3318	ဘုရား -ကခြာ H3605	လဲ -၌အလုံးစုံ H3605	15
ဘုရား -နှင့်ကျဉ်းကျပ်၏ H3334	ဝဋ္ဋ -သူတို့ကို	ကံကု ထာဝရဘုရား H3068	ပဉ္စ ကျိန်ဆိုတစ်မူ၏ H7650	ဘုရား -နှင့်ကဲ့သို့	ကံကု ထာဝရဘုရား H3068	မိန့်တစ်မူ၏ H1696	-ကဲ့သို့	
						: အံ့အံ့ အလွန် H3966	ဝဋ္ဋ -သူတို့ကို	

သူတို့သည် ထွက်သွားလရာရာ၌ ထာဝရဘုရား မိန့်မကြံကျိန်ဆိုတစ်မူသည်အတိုင်း၊ လက်တစ် အဆီးအတားနှင့် တွေ့၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကခြာ။

ဘုရား -မှလက် H3027	ဝဋ္ဋ -နှင့်ကယ်တင်တစ်မူ၏ H3467	ဝဋ္ဋ တရားသူကြီးများ H8199	ကံကု ထာဝရဘုရား H3068	ဝဋ္ဋ -နှင့်ထူထောင်တစ်မူ၏	16
				: ဝဋ္ဋ သူတို့ကိုလုယက်သူများ H8154	

သို့ရာတွင် လုယူသော သူတို့လက်မှ ကယ်လွတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်း စတော်မူ၏။

ဝဋ္ဋ ပညတ်တန်ဆာလိုက်ကခြာ H2181	ဘု အကခြင်းမူကား	ပဉ္စ နားထောင်ကပြ H8085	မ သူတို့၏တရားသူကြီးများ H3808	ဝဋ္ဋ သူတို့၏တရားသူကြီးများ H8199	-လဲ -သို့ H0413	ဝဋ္ဋ -နှင့်လည်း H1571	17	
ဘုရား -ထိုလမ်း H1870	-မှ မဖြိုစွာ H5493	ဝဋ္ဋ လွဲ၏ H5493	ဝဋ္ဋ -သူတို့ကို H7812	ဝဋ္ဋ -နှင့်ဦးညွတ်ကိုးကွယ်ကခြာ H7812	အခြေ ဘုရားများ H0312	ဘုရားများ နောက်သို့ H0430		
: ဝဋ္ဋ ထိုသို့	ပဉ္စ ပပြော H3808	-လဲ မ- H3808	ကံကု ထာဝရဘုရား H3068	-ပညတ်- နားထောင်ရန် H4687	ပဉ္စ နားထောင်ရန် H8085	ဝဋ္ဋ သူတို့၏ဘိုးဘွား H0001	ဘုရား လျှောက်ကခြာ H1980	
						ဘုရား -ကခြာ		

ထိုတရားသူကြီးတို့ စကားကိုလည်း သူတို့သည် နားမထောင်၊ အခြေတပါးသော ဘုရားတို့နှင့် မှားယွင်း၍ ဦးညွတ်ကခြာ။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်၍ လိုက်သော လမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကပြီ။

| ယဇ္ဇာသဒ္ဓါနာမက ဣန္ဒြေရစ်သဒ္ဓါ လူမျိုးတစ်မျိုးကို သူတို့ရှေ့မှ နောက်တဖန် ငါမနှင်ထုတ်။

ကံကု	ရက္ခ	တန	ဝိက	ဝိက္ခမာပိ	လက္ခဏာ	တန	ဝိက	ဝိက္ခမာပိ	လက္ခဏာ	22
ထာဝရဘုရား	လမ်း	-ကို	သူတို့	စောင့်ထိန်းသူများ	ဣန္ဒြေရစ်	-ကို	-၌သူတို့ကို	စမ်းသပ်	-အလိုတို	
H3068	H1870	H0853	H1992	H8104	H3478	H0853		H5254	H4616	
		မ	မ	သူတို့၏ဘိုးဘွား	စောင့်ထိန်းကခြံ	ကဲ့သို့	၌	လျှောက်ရန်		
		H3808		H0001	H8104			H3212		

| သူတို့ ဘိုးဘေးတို့သည် ထာဝရဘုရား၏လမ်းတော်သို့ လိုက်ခင်းငါ စောင့်ရှောက်သကဲ့သို့ သူတို့သည် စောင့်ရှောက်မည်လော၊ မစောင့်ရှောက်လောဟု ဣန္ဒြေရစ်သဒ္ဓါ လူမျိုးအားဖြင့် ဣန္ဒြေရစ်သဒ္ဓါအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ၊

အံ့	ကံကု	ဝိက္ခမာပိ	လက္ခဏာ	ဝိက္ခမာပိ	ဝိက္ခမာပိ	တန	ကံကု	ဝိက္ခမာပိ	23
-နှင့်မ	မကြံစား	သူတို့ကို	-မနှင်ထုတ်ဘဲ	-ထိုဤ	-ထိုလူမျိုးများ	-ကို	ထာဝရဘုရား	-နှင်ထားတော်မူ၏	
H3808		H3423	H1115	H0428		H0853	H3068	H3240	
						မ	ယဇ္ဇာ	လက်-အပ်ပေး	
							H3091	H3027	H5414

| ထိုလူမျိုးကို ယဇ္ဇာလက်၌ မအပ် အလျင်အမြန် မနှင်ထုတ်ဘဲ နှောင့်နှေးစွာ။